

အမှာ (ဂျက်ကော်နီဖီး)	၁
နီဒါန်း (ဒစ်သ်ပရန်)	၃
အယ်ဒီတာ၏ မိတ်ဆက်စကား	၈

ဉာဏ်၌ ဆင်ခြင်ခြင်းများ

ငြိမ်းချမ်းရေးအတွက် ဆုတောင်း	၃၃
လောကကို အုပ်စိုးရန်	၃၆
ဘုရားဟော	၃၈
ပစ္စုပ္ပန်သည် အနာဂတ်၏မိခင်	၃၉
ဉာဏ်နှင့်ကရုဏာကို ညှိခြင်း	၄၀
ဒုက္ခမှလွတ်ခြင်း	၄၃
အလယ်ကလမ်း	၄၅
ကံကောင်းကံဆိုး	၄၇
ကျွန်တော်တို့သည် အချိန်ကို နိုင်ရမည်	၄၈
ဗောဓိပင်	၅၃
နိဗ္ဗာန်	၅၆
ကိုယ်မကျန်းမာသော်မှ စိတ်ကျန်းမာနိုင်သည်	၅၇
ဓမ္မယာန	၅၈
သတိရှိခြင်းနှင့် ရှင်းလင်းစွာ နားလည်ခြင်း	၅၉

ကရုဏာ၌ ဆင်ခြင်ခြင်းများ

ငြိမ်းချမ်းရေးလုပ်ခြင်း	၆၃
စကားမပြောခင် စဉ်းစား	၆၅
ကြီးမားတဲ့ ကရုဏာ	၆၆
မေတ္တာကား အပိုင်းအခြားမရှိ	၆၇
ဒေါသ	၇၀
အားလုံးကို လွှမ်းခြုံသောချစ်ခြင်း	၇၂
ပေးကမ်းခြင်း	၇၄
ကျွန်တော်တို့ကိုယ်တိုင်သည်ပင်လျှင်	
ကျွန်တော်တို့၏ ကျောင်းသင်္ခမ်းဖြစ်သည်	၇၅
တဖြည်းဖြည်း ငြိမ်းချမ်းလာပါပြီ	၇၇
သန္နိဋ္ဌာန်	၇၉
ဘယ်သူက ရန်သူလဲ	၈၁
မိသားစု	၈၃
ကိုယ့်အမေ့ကိုယ် ထိန်းသူများ ဖြစ်ကြပါစေ	၈၅
တံတားဆောက်ခြင်း	၈၈
မျက်နှာက လေးခု၊ နှလုံးက တစ်ခုသာ	၉၀
ငြိမ်းချမ်းရေးစစ်တပ်	၉၁
ချစ်ခြင်းအားဖြင့် ပွေ့ဖက်ပါသည်	၉၅
တစ်လွှမ်းချင်း	၉၆